

၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်းဥပဒေ  
(၂၀၁၂ခုနှစ်၊ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ်၄။)  
၁၃၇၃ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၂ ရက်  
(၂၀၁၂ ခုနှစ်၊ မတ်လ ၁၉ ရက်)

**နိဒါန်း**

၁။ နိုင်ငံတော်တွင် စိုက်ပျိုးရေးကဏ္ဍကို ပိုမိုတိုးတက်အောင် ဆောင်ရွက်ပြီး ခေတ်မီစက်မှုနိုင်ငံ ထူထောင်ရေးနှင့် ကဏ္ဍစုံ၊ ဘက်စုံဖွံ့ဖြိုးတိုးတက် အောင်တည်ဆောက်ရေး၊ တိုင်းဒေသကြီးများနှင့် ပြည်နယ်များ အချိုးကျမျှတစွာ ဖွံ့ဖြိုး တိုးတက်ရေး၊ စာရင်းဇယား၊ ကိန်းဂဏန်းများတိကျမှန်ကန်ရေး၊ ဆင်းရဲချမ်းသာ ကွာဟမှုလျော့နည်း ကျဆင်းရေး၊ ပြည်သူများ၏ လူနေမှုဘဝအဆင့်အတန်း မြင့်မား တိုးတက်ရေး၊ သန့်ရှင်းသောအစိုးရနှင့် ကောင်းမွန်သော အုပ်ချုပ် မှုစနစ်ဖြစ်ပေါ်ရေးစသည့် လူမှုစီးပွား ရေး၊ နိုင်ငံရေးနှင့် အုပ်ချုပ်ရေးမူဝါဒများနှင့်အညီ ချမှတ်ထားသော အနှစ် ၃၀ နှစ်ရှည်စီမံကိန်း နှင့် ပဉ္စမကာလတို ၅ နှစ်စီမံကိန်းတို့၏ ရည်မှန်းချက်များကို အကောင်အထည်ဖော်နိုင်ရန်အလို့ငှာ ပြည်ထောင်စု လွှတ်တော် သည် ဤဥပဒေကို ပြဋ္ဌာန်းလိုက်သည်။

**အခန်း (၁)  
အမည်နှင့် အဓိပ္ပါယ်ဖော်ပြချက်**

၂။ ဤဥပဒေကို ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်အမျိုးသားစီမံကိန်းဥပဒေဟု ခေါ်တွင်စေရမည်။ ဤဥပဒေသည် ပဉ္စမ ကာလတို ၅ နှစ် စီမံကိန်း (၂၀၁၁ - ၂၀၁၂ ဘဏ္ဍာနှစ်မှ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်ထိ) ၏ ဒုတိယ နှစ်စီမံကိန်း ဥပဒေလည်း ဖြစ် သည်။

၃။ ဤဥပဒေပါ အောက်ပါစကားရပ်များသည် ဖော်ပြပါအတိုင်းအဓိပ္ပါယ် သက်ရောက်စေရမည်-

(က) အမျိုးသားစီမံကိန်း ဆိုသည်မှာ တစ်မျိုးသားလုံး၏ လူမှု စီးပွားရေးတစ်ရပ်လုံးအတွက်ဖြစ်စေ၊ ကဏ္ဍ အလိုက်ဖြစ် စေ သတ်မှတ်ထားသည့် အချိန်ကာလအတွင်း မည်မျှမည်မျှ တိုးတက်ရမည်ဆိုသည့် ပြည်ထောင်စုအစိုးရအဖွဲ့၏ ရည် မှန်းချက်များနှင့် လုပ်ငန်းအစီအစဉ်များဖြစ်သည်။ ယင်းစီမံ ကိန်းများ၌ အနှစ် ၃၀ နှစ်ရှည် စီမံကိန်း၊ ၅ နှစ် ကာလတို စီမံ ကိန်းနှင့် ယင်းစီမံကိန်းများကို နှစ်စဉ်အ ကောင် အထည်ဖော်မည့် နှစ်စဉ်စီမံ ကိန်းများ ပါရှိသည်။ ယင်းအမျိုးသား စီမံ ကိန်းများ၌ ကာလအလိုက်ဖြစ်စေ၊ ဒေသအလိုက်ဖြစ်စေ ဝိသေသပြု ရေးဆွဲချမှတ်သော လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုး တိုးတက်ရေးစီမံကိန်း၊ လုပ်ငန်းစီမံကိန်းများ၊ စက်မှုဇုန်များ၊ အထူးစီးပွားရေးဇုန်များ နှင့် မြို့ပြစီမံကိန်းများ၊ စက်မှုဖွံ့ဖြိုး တိုးတက်ရေးစီမံကိန်း၊ ရင်း နီးမြှုပ်နှံမှုဖွံ့ဖြိုးရေး စီမံ ကိန်း၊ ကျေးလက်ဒေသဖွံ့ဖြိုးရေး စီမံကိန်း၊ နယ်စပ်ဒေသ ဖွံ့ဖြိုးရေး စီမံကိန်းစသည့် စီမံကိန်းများ ဘက်စုံဆက် စပ်အကျုံးဝင်သည်ဟု မှတ်ယူရမည်။

(ခ) စီမံကိန်းရည်မှန်းချက် ဆိုသည်မှာ စီးပွားရေးတစ်ရပ်လုံး အတွက်ဖြစ်စေ၊ ကဏ္ဍအလိုက်ဖြစ်စေ၊ တိုင်းဒေ သကြီးနှင့် ပြည်နယ်အလိုက်ဖြစ်စေ မည်ရွေ့မည်မျှ ဖွံ့ဖြိုး တိုးတက်စေရ မည်ဟု ရည်မှန်းလျာ ထားချက်များဖြစ်သည်။

(ဂ) အခြေခံနှစ် ဆိုသည်မှာ တိုးတက်မှုအခြေအနေများကို နှိုင်းယှဉ်နိုင်ရန် အခြေခံသည့်ခုနှစ် ကိုဆိုသည်။ (ပဉ္စမ ကာလတို ငါးနှစ်စီမံကိန်းတွင် အခြေခံနှစ်သည် ၂၀၁၀-၂၀၁၁ ခု ဘဏ္ဍာရေးနှစ်ဖြစ်သည်)

(ဃ) ပုံမှန်ဈေးနှုန်း ဆိုသည်မှာ အခြေခံနှစ် ၂၀၁၀-၂၀၁၁ ဘဏ္ဍာနှစ်တွင် ဖြစ်ပေါ်သော ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှု

များ၏ ဈေးနှုန်းဖြစ်သည်။

( င ) နှစ်အလိုက်ဈေးနှုန်း ဆိုသည်မှာ သက်ဆိုင်ရာဘဏ္ဍာရေးနှစ် အလိုက် ဖြစ်ပေါ်သော ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှု များ၏ ဈေးနှုန်းဖြစ်သည်။

### အခန်း(၂) စီမံကိန်းရည်မှန်းချက်များ

၄။ ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်စီမံကိန်း၏ အရေးကြီးသည့် ရည်မှန်းချက်များမှာ အောက်ပါအတိုင်း ဖြစ် သည်-  
(က) တစ်မျိုးသားလုံး၏ ပြည်တွင်းအသားတင်ထုတ်လုပ်မှုတန်ဖိုး မှာ ၂၀၁၀-၂၀၁၁ ခုနှစ် ပုံမှန်ဈေးနှုန်းအရ ၆.၇ ရာခိုင်နှုန်း တိုးတက်ရန်၊

(ခ) ပုံမှန်ဈေးနှုန်းအရ-

- (၁) လယ်ယာကဏ္ဍတွင် ၁.၉ ရာခိုင်နှုန်းတိုးတက်ရန်၊
- (၂) သားငါးကဏ္ဍတွင် ၆.၈ ရာခိုင်နှုန်းတိုးတက်ရန်၊
- (၃) သစ်တောကဏ္ဍတွင် ၀.၄ ရာခိုင်နှုန်းတိုးတက်ရန်၊
- (၄) စွမ်းအင်ကဏ္ဍတွင် ၂.၀ ရာခိုင်နှုန်းတိုးတက်ရန်၊
- (၅) သတ္တုနှင့် တွင်းထွက်ပစ္စည်းကဏ္ဍတွင် ၂.၅ ရာခိုင်နှုန်း တိုးတက်ရန်၊
- (၆) စက်မှုလက်မှုကဏ္ဍတွင် ၁၁.၂ ရာခိုင်နှုန်းတိုးတက်ရန်၊
- (၇) လျှပ်စစ်ဓါတ်အားကဏ္ဍတွင် ၆.၁ ရာခိုင်နှုန်း တိုးတက်ရန်၊
- (၈) ထုတ်လုပ်မှုကဏ္ဍတွင် ၁.၅ ရာခိုင်နှုန်းတိုးတက်ရန်၊
- (၉) ပို့ဆောင်ရေးကဏ္ဍတွင် ၄.၅ ရာခိုင်နှုန်းတိုးတက်ရန်၊
- (၁၀) ဆက်သွယ်ရေးကဏ္ဍတွင် ၁၅.၄ ရာခိုင်နှုန်းတိုးတက် ရန်၊
- (၁၁) ငွေရေးကြေးရေးကဏ္ဍတွင် ၈.၁ ရာခိုင်နှုန်း တိုးတက်ရန်၊
- (၁၂) လူမှုရေးနှင့် စီမံခန့်ခွဲရေးကဏ္ဍတွင် ၃.၂ ရာခိုင်နှုန်း တိုးတက်ရန်၊
- (၁၃) ငှာရမ်းခနှင့် အခြားဝန်ဆောင်မှုကဏ္ဍတွင် ၁၄.၆ ရာခိုင်နှုန်းတိုးတက်ရန်၊
- (၁၄) ကုန်သွယ်မှုကဏ္ဍတွင် ၄.၁ ရာခိုင်နှုန်းတိုးတက်ရန်၊

(ဂ) တစ်မျိုးသားလုံး၏ ပြည်တွင်းအသားတင် ထုတ်လုပ်မှုတန်ဖိုး တွင် လယ်ယာကဏ္ဍကြီး၏ ပါဝင်မှုအချိုး အစားကို ၃၄.၇ ရာခိုင်နှုန်းမှ ၃၃.၆ ရာခိုင်နှုန်းသို့လည်းကောင်း၊ စက်မှု ကဏ္ဍကြီး၏ ပါဝင်မှုအချိုးအစားကို ၂၇.၁ ရာခိုင်နှုန်း မှ ၂၇.၆ ရာခိုင်နှုန်းသို့လည်းကောင်း၊ ဝန်ဆောင်မှုကဏ္ဍကြီး၏ ပါဝင်မှုအချိုးအစားကို ၃၈.၂ ရာခိုင်နှုန်းမှ ၃၈.၈ ရာခိုင်နှုန်း သို့လည်းကောင်း အသီးသီးဖြစ်ပေါ်စေရန်၊

(ဃ) နှစ်အလိုက်ဈေးနှုန်းအရ စုစုပေါင်းရင်းနှီးမြှုပ်နှံမှုတွင် နိုင်ငံပိုင် အခန်းမှ အချိုးအစားအားဖြင့် ၂၇.၃ ရာခိုင် နှုန်း၊ သမဝါယမပိုင်အခန်းမှ အချိုးအစားအားဖြင့် ၀.၀၁ ရာခိုင်နှုန်း၊ ပုဂ္ဂလိကပိုင်အခန်းမှ အချိုးအစား အားဖြင့် ၇၂.၇ ရာခိုင် နှုန်း အသီးသီးရင်းနှီးမြှုပ်နှံရန်၊

(င) နှစ်အလိုက်ဈေးနှုန်းအရ ပြည်ပပို့ကုန်ကို ကျပ် ၉၂၁၁၄၃၃ သန်းတင်ပို့ရန်နှင့် ပြည်ပသွင်းကုန်ကို ကျပ် ၆၅၈၂၈၀၀ သန်း တင်သွင်းရန်၊

(စ) လူတစ်ဦးစီ၏ပျမ်းမျှပြည်တွင်းအသားတင် ထုတ်လုပ်မှုတန်ဖိုး (Per Capita GDP)မှာ ကျပ် ၇၄၀၈၁၄ ရှိခဲ့ရာမှ ၈၃၉၅၅၁ ကျပ်သို့ ဖြစ်ပေါ်လာစေရန်၊

**အခန်း(၃)  
အထွေထွေ**

၅။ စီမံကိန်းရည်မှန်းချက်များကို ပူးတွဲ(၁)(၂)(၃)(၄)(၅)(၆)များဖြင့် ဖော်ပြထားရာ ယင်းရည်မှန်းချက်များကို ပြည်ထောင်စုဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့တို့က အဆက်အစပ်မိမိ ပေါင်းစပ် ဖွဲ့စည်းအကောင်အထည်ဖော်ကြရန်ဖြစ်သည်။ ဌာနအလိုက်၊ ဒေသ အလိုက်လိုအပ်သော လုပ်ငန်းအစီအစဉ် များနှင့် ညွှန်ကြားချက်များကို အသေးစိတ်ရေးဆွဲချမှတ် ဆောင်ရွက်နိုင်သည်။

၆။ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီလက်ထက်က ချမှတ်ဆောင်ရွက်ခဲ့သော စီမံကိန်းများ ကိုသော်လည်းကောင်း၊ ယခု အစိုးရသစ်လက်ထက်တွင် တင်ပြသော စီမံကိန်းများကို သော်လည်းကောင်း လက်ခံစဉ်းစားရမည်။ ထိုစီမံကိန်းများအား လေ့လာဆန်းစစ်၍ နိုင်ငံနှင့် နိုင်ငံသားများ အကျိုးစီးပွားအတွက် အမှတ်တကယ်အကျိုးဖြစ်ထွန်းစေမည့် စီမံကိန်းများအား ဆက်လက်အကောင်အထည်ဖော်ရမည်။ သို့ရာတွင် အကျိုးစီးပွားဖြစ်ထွန်းမှုမရှိသော စီမံကိန်းများအား ငြင်းပယ် ခြင်း၊ ဆိုင်းငံ့ခြင်း၊ လျော့၍ခွင့်ပြုခြင်းများ ဆောင် ရွက်ရမည်။

၇။ စီးပွားရေးစီမံကိန်းများကို ဆောင်ရွက်ရာတွင် လက်ငင်းရေတို အတွက် အကျိုးဖြစ်ထွန်းစေသော စီမံကိန်း များကို ဦးစားပေးရမည်။ ထို့ပြင် ရေရှည်အကျိုးရှိသော စီမံကိန်းများလည်း ထည့်သွင်းစီမံဆောင်ရွက်ရမည်။

၈။ နိုင်ငံနှင့် နိုင်ငံသားများ၏ လက်ငင်း၊ ရေတိုနှင့် ရေရှည်အကျိုး ဖြစ်ထွန်းစေသော နိုင်ငံနှင့် နိုင်ငံသားများ အတွက် ထာဝရ ရှင်သန်စေမည့် အမျိုးသားဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းဖြစ်သော လူသားအရင်းအမြစ်များ၊ ဖွံ့ဖြိုးရေးစီမံကိန်းအတွက် ရင်းနှီးမြှုပ်နှံမှုကိုလည်း အလေးထားဆောင်ရွက် ရမည်။

၉။ စီမံကိန်းတင်ပြဆောင်ရွက်ရာတွင် သတ်မှတ်ထားသော အင်္ဂါရပ် များ၊ ဆန်းစစ်ချက်များပြည့်စုံမှု ခွင့်ပြု ဆောင်ရွက်ရမည်။

၁၀။ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ အမျိုးသားစည်းလုံးညီညွတ် ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးကို ဖော်ဆောင်သော စီမံကိန်းများပါဝင်ရမည်။

၁၁။ အမျိုးသားစီမံကိန်းတွင် နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများအနက် ပုဂ္ဂလိကလုပ်ပိုင်ခွင့်အဖြစ် လွှဲပြောင်းပေး သင့်သော စီးပွားရေးလုပ်ငန်းများကို နှစ်အလိုက်လွှဲပြောင်း ပေးမည့် စီမံကိန်းများအဖြစ် ထည့်သွင်းရေးဆွဲရ မည်။

၁၂။ ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်အတွင်း ဆောင်ရွက်မည့် လုပ်ငန်းစီမံကိန်း များနှင့်စပ်လျဉ်း၍ ဖြစ်မြောက် နိုင်စွမ်းရှိ မရှိ၊ ပြည်သူများအတွက်အကျိုးရှိ မရှိ၊ ဒေသဖွံ့ဖြိုးရေးကို အထောက်အကူပြု မပြု၊ ပတ်ဝန်းကျင် ကိုထိခိုက်မှု ရှိ မရှိ စသည်တို့ကို ဘက်စုံလေ့လာဆန်းစစ်ပြီး ပြည်ထောင်စုအစိုးရအဖွဲ့၏ ဆောင်ရွက်ရန် သဘောတူ ခွင့်ပြုချက်ရရှိ ထားပြီးသော လုပ်ငန်းစီမံကိန်းများ ဖြစ်ရမည်။

၁၃။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဗဟိုအဖွဲ့အစည်းများ၊ ဝန်ကြီး ဌာနများနှင့် လက်အောက်ခံအဖွဲ့ အစည်းများ၊ စည်ပင်သာယာရေး ကော်မတီများ၊ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့အစည်းအသီးသီး တို့သည် ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်းဥပဒေကြမ်း၊ နောက်ဆက်တွဲ(၂)တွင် ဖော်ပြထားသော ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ် နိုင်ငံပိုင် အခန်းဆောင်ရွက်မည့် လုပ်ငန်းစီမံကိန်းများနှင့် ရင်းနှီးမြှုပ်နှံမှုလျာထားချက် တွင်ပါရှိသော ဆောင်ရွက်မည့် လုပ်ငန်းစီမံကိန်းများကို အကောင်အထည် ဖော်ဆောင် ရွက်ရာတွင် တည်ဆဲ ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်း၊ အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများ နှင့်အညီဆောင်ရွက်ရမည်။

၁၄။ ဤဥပဒေသည် ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်အတွက် ၂၀၁၂ ခုနှစ် ဧပြီလ ၁ ရက်မှ စတင်အာဏာတည် သည်ဟု မှတ်ယူရမည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကျွန်ုပ် လက်မှတ်ရေးထိုးသည်။

(ပုံ)သိန်းစိန်

နိုင်ငံတော်သမ္မတ  
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်း ပူးတွဲ-၁  
ကဏ္ဍကြီးများအလိုက် အသားတင်ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုးရည်မှန်းချက်  
(၂၀၁၀-၁၁ ခုနှစ်၊ ပုံမှန်ဈေးနှုန်းများအရ) (တန်ဖိုး-ကျပ်သန်း)

အ မှတ် စဉ်	ကဏ္ဍကြီး	၂၀၁၁-၂၀၁၂ ခုနှစ် စီမံကိန်းရည်မှန်းချက်			၂၀၁၂-၂၀၁၃ ခုနှစ် စီမံကိန်းရည်မှန်းချက်		
		တန်ဖိုး	ပါဝင်မှု အမျိုး (ရာခိုင်နှုန်း)	တိုးတက် မှုနှုန်း (ရာခိုင်နှုန်း)	တန်ဖိုး	ပါဝင်မှု အမျိုး (ရာခိုင်နှုန်း)	တိုးတက် မှုနှုန်း (ရာခိုင်နှုန်း)
၁	၂	၃	၄	၅	၆	၇	၈
၁	လယ်ယာကဏ္ဍကြီး	၁၄၉၀၇၃၄၀. ၉	၃၄. ၇	၁. ၂	၁၅၃၅၉၉၁၄. ၇	၃၃. ၆	၃. ၀
၂	စက်မှုကဏ္ဍကြီး	၁၁၆၁၀၉၂၄. ၃	၂၇. ၁	၁၀. ၃	၁၂၆၅၈၈၈၂. ၆	၂၇. ၆	၁၀. ၅
၃	ဝန်ဆောင်မှုကဏ္ဍကြီး	၁၆၄၀၅၅၂၈. ၀	၃၈. ၂	၇. ၆	၁၇၇၆၀၃၈၂. ၅	၃၈. ၈	၈. ၃
၄	အသားတင်ထုတ်လုပ်မှု နှင့်ဝန်ဆောင်မှုတန်ဖိုး	၄၂၉၂၃၇၉၃. ၂	၁၀၀. ၀	၆. ၀	၄၅၇၇၉၁၇၉. ၈	၁၀၀. ၀	၆. ၇

**၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်း** ပူးတွဲ-၂  
**ကဏ္ဍကြီးများအလိုက် အသားတင်ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုးရည်မှန်းချက်**  
**(၂၀၁၀-၁၁ ခုနှစ်၊ ပုံမှန်ဈေးနှုန်းအရ)** (တန်ဖိုး-ကျပ်သန်း)

အ မှတ် စဉ်	ကဏ္ဍကြီး	၂၀၁၁-၂၀၁၂ ခုနှစ် စီမံကိန်းရည်မှန်းချက်			၂၀၁၂-၂၀၁၃ ခုနှစ် စီမံကိန်းရည်မှန်းချက်		
		တန်ဖိုး	ပါဝင်မှု အမျိုး (ရာခိုင်နှုန်း)	တိုးတက် မှုနှုန်း (ရာခိုင်နှုန်း)	တန်ဖိုး	ပါဝင်မှု အမျိုး (ရာခိုင်နှုန်း)	တိုးတက် မှုနှုန်း (ရာခိုင်နှုန်း)
၁	၂	၃	၄	၅	၆	၇	၈
၁	လယ်ယာကဏ္ဍကြီး	၁၄၉၀၇၃၄၀.၉	၃၄.၇	၁.၂	၁၅၃၅၉၉၁၄.၇	၃၃.၆	၃.၀
၁	လယ်ယာ	၁၁၁၆၆၂၁၀.၅	၂၆.၀	၀.၁	၁၁၃၇၄၅၂၆.၉	၂၄.၈	၁.၉
၂	သားငါး	၃၅၈၂၇၉၅.၃	၈.၃	၅.၀	၃၈၂၆၄၂၅.၄	၈.၄	၆.၈
၃	သစ်တော	၁၅၈၃၃၅.၁	၀.၄	၀.၀	၁၅၈၉၆၂.၄	၀.၄	၀.၄
၂	စက်မှုကဏ္ဍကြီး	၁၀၆၁၀၉၂၄.၃	၂၇.၁	၁၀.၃	၁၂၆၅၈၈၈၂.၆	၂၇.၆	၉.၀
၁	စွမ်းအင်	၆၅၉၅၉.၀	၀.၁	၀.၂	၆၇၂၇၈.၂	၀.၁	၂.၀
၂	သတ္တုနှင့်တွင်းထွက်ပစ္စည်း	၃၂၅၀၁၅.၇	၀.၈	၇.၉	၃၃၃၂၄၀.၉	၀.၇	၂.၅
၃	စက်မှုလက်မှု	၈၇၃၈၁၅၃.၀	၂၀.၄	၁၀.၅	၉၇၁၆၈၂၆.၁	၂၁.၂	၁၁.၂
၄	လျှပ်စစ်ဓာတ်အား	၄၇၅၂၁၂.၀	၁.၁	၁၃.၅	၅၀၄၂၆၈.၇	၁.၁	၆.၁
၅	ဆောက်လုပ်မှု	၂၀၀၆၅၈၄.၆	၄.၇	၉.၁	၂၀၃၇၂၆၈.၇	၄.၅	၁.၅
၃	ဝန်ဆောင်မှုကဏ္ဍကြီး	၁၆၄၀၅၅၂၈.၀	၃၈.၂	၇.၆	၁၇၇၆၀၃၈၂.၅	၃၈.၈	၈.၃
၁	ပို့ဆောင်ရေး	၅၆၄၈၅၅၅.၉	၁၃.၂	၇.၇	၅၉၀၂၃၅၅.၀	၁၂.၉	၄.၅
၂	ဆက်သွယ်ရေး	၃၉၃၁၆၈.၉	၀.၉	၁၈.၂	၉၈၄၃၄၉.၂	၂.၁	၁၅.၀
၃	ငွေရေးကြေးရေး	၄၉၄၅၁.၁	၀.၁	၅၇.၄	၅၃၄၇၆.၈	၀.၁	၈.၁
၄	လူမှုရေးနှင့်စီမံခန့်ခွဲရေး	၈၆၇၃၂၁.၇	၂.၀	၀.၁	၈၉၅၀၇၁.၅	၂.၀	၃.၂
၅	ငှားရမ်းခနှင့် အခြားဝန်ဆောင်မှု	၈၄၄၅၁၆.၄	၂.၀	၁၄.၈	၉၆၈၀၈၀.၇	၂.၁	၁၄.၆
၆	ကုန်သွယ်မှု	၈၆၀၂၅၁၄.၀	၂၀.၀	၇.၀	၈၉၅၇၀၄၉.၃	၁၉.၆	၄.၁
၄	အသားတင် ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုး	၄၂၉၂၃၇၉၃.၂	၁၀၀.၀	၆.၀	၄၅၇၇၉၁၇၉.၈	၁၀၀.၀	၆.၇

**၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်း**  
**ကဏ္ဍအလိုက် အသားတင်ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုး ရည်မှန်းချက်**  
**(၂၀၁၀-၁၁ ခုနှစ်၊ ပုံမှန်ဈေးနှုန်းများအရ) (တန်ဖိုး-ကျပ်သန်း)**

ပူးတွဲ-၃

အမှတ်စဉ်	ကဏ္ဍ	၂၀၁၁-၂၀၁၂ ခုနှစ် စီမံကိန်းရည်မှန်းချက်			၂၀၁၂-၂၀၁၃ စီမံကိန်းရည်မှန်းချက်		
		တန်ဖိုး	ပါဝင်မှု အမျိုး (ရာခိုင်နှုန်း)	တိုးတက်မှုနှုန်း (ရာခိုင်နှုန်း)	တန်ဖိုး	ပါဝင်မှု အမျိုး (ရာခိုင်နှုန်း)	တိုးတက်မှုနှုန်း (ရာခိုင်နှုန်း)
၁	၂	၃	၄	၅	၆	၇	၈
၁	<b>ထုတ်လုပ်မှုတန်ဖိုး</b>	<b>၂၆၅၁၈၂၆၅.၂</b>	<b>၆၁.၈</b>	<b>၅.၀</b>	<b>၂၈၀၁၈၇၉၇.၃</b>	<b>၆၁.၂</b>	<b>၅.၇</b>
၁	လယ်ယာ	၁၁၁၆၆၂၀၀.၅	၂၆.၀	၀.၁	၁၁၃၇၄၅၂၆.၉	၂၄.၈	၁.၉
၂	သားငါး	၃၅၈၂၇၉၅.၃	၈.၃	၅.၀	၃၈၂၆၄၂၅.၄	၈.၄	၆.၈
၃	သစ်တော	၁၅၈၃၃၅.၁	၀.၄	၀.၀	၁၅၈၉၆၂.၄	၀.၄	၀.၄
၄	စွမ်းအင်	၆၅၉၅၉.၀	၀.၁	၀.၂	၆၇၂၇၈.၂	၀.၁	၂.၀
၅	သတ္တုနှင့် တွင်းထွက်ပစ္စည်း	၃၂၅၀၁၅.၇	၀.၈	၇.၉	၃၃၃၂၄၀.၉	၀.၇	၂.၅
၆	စက်မှုလက်မှု	၈၇၃၈၁၅၃.၀	၂၀.၄	၁၀.၅	၉၇၁၆၈၂၆.၁	၂၁.၂	၁၁.၂
၇	လျှပ်စစ်ဓာတ်အား	၄၇၅၂၁၂.၀	၁.၁	၁၃.၅	၅၀၄၂၆၈.၇	၁.၁	၆.၁
၈	ဆောက်လုပ်မှု	၂၀၀၆၅၈၄.၆	၄.၇	၉.၁	၂၀၃၇၂၆၈.၇	၄.၅	၁.၅
၂	<b>ဝန်ဆောင်မှုတန်ဖိုး</b>	<b>၇၈၀၃၀၁၄.၀</b>	<b>၁၈.၂</b>	<b>၈.၂</b>	<b>၈၈၀၃၃၃၃.၂</b>	<b>၁၉.၂</b>	<b>၁၂.၈</b>
၁	ပို့ဆောင်ရေး	၅၆၄၈၅၅၅.၉	၁၃.၂	၇.၇	၅၉၀၂၃၅၅.၀	၁၂.၉	၄.၅
၂	ဆက်သွယ်ရေး	၃၉၃၁၆၈.၉	၀.၉	၁၈.၂	၉၈၄၃၄၉.၂	၂.၁	၁၅၀.၄
၃	ငွေရေးကြေးရေး	၄၉၄၅၁.၁	၀.၁	၅၇.၄	၅၃၄၇၆.၈	၀.၁	၈.၁
၄	လူမှုရေးနှင့် စီမံခန့်ခွဲရေး	၈၆၇၃၂၁.၇	၂.၀	၀.၁	၈၉၅၀၇၁.၅	၂.၀	၃.၂
၅	ငှားရမ်းခနှင့် အခြားဝန်ဆောင်မှု	၈၄၄၅၁၆.၄	၂.၀	၁၄.၈	၉၆၈၀၈၀.၇	၂.၁	၁၄.၆
၃	<b>ကုန်သွယ်မှုတန်ဖိုး</b>	<b>၈၆၀၂၅၁၄.၀</b>	<b>၂၀.၀</b>	<b>၇.၀</b>	<b>၈၉၅၇၀၄၉.၃</b>	<b>၁၉.၆</b>	<b>၄.၁</b>
၄	<b>အသားတင်ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုး</b>	<b>၄၂၉၂၃၇၉၃.၂</b>	<b>၁၀၀.၀</b>	<b>၆.၀</b>	<b>၄၅၇၇၉၁၇၉.၈</b>	<b>၁၀၀.၀</b>	<b>၆.၇</b>

၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်းအရ  
တစ်မျိုးသားလုံး၏ ပြည်တွင်းအသားတင်ထုတ်လုပ်မှုနှင့်ဝန်ဆောင်မှုတန်ဖိုး ရည်မှန်းချက်များ  
(နှစ်အလိုက်ထုတ်လုပ်သူများ၏ ရှေးနှုန်းများအရ ဖြစ်ပါသည်)

အမှတ်စဉ်	အကြောင်းအရာ	၂၀၁၁-၂၀၁၂	၂၀၁၂-၂၀၁၃ (အမျိုးသားစီမံကိန်း)	
		(အမျိုးသားစီမံကိန်း)	တန်ဖိုး	တိုးတက်မှုနှုန်း
၁	၂	၃	၄	၅
		ကျပ်သန်းပေါင်း		ရာခိုင်နှုန်း
၁	<b>ကုန်ပစ္စည်းထုတ်လုပ်မှုတန်ဖိုး</b>	<b>၂၇၅၈၇၀၇၀.၉</b>	<b>၃၂၀၄၇၀၄၀.၀</b>	<b>၁၆.၂</b>
၁	လယ်ယာ	၁၁၅၈၉၄၅၁.၇	၁၂၃၀၇၁၃၉.၄	၆.၂
၂	သားငါး	၃၆၉၈၂၇၈.၀	၄၀၇၈၉၇၈.၉	၁၀.၃
၃	သစ်တော	၁၆၄၀၇၆.၆	၁၆၅၄၀၆.၂	၀.၈
၄	စွမ်းအင်	၆၆၉၃၃.၆	၁၈၀၀၃၉၇.၈	၂၅၈၉.၈
၅	သတ္တုနှင့်တွင်းထွက်ပစ္စည်း	၄၇၅၂၃၆.၅	၅၄၄၇၀၆.၉	၁၄.၆
၆	စက်မှုလက်မှု	၉၀၃၃၈၀၈.၀	၁၀၃၉၈၈၁၃.၄	၁၅.၁
၇	လျှပ်စစ်ဓာတ်အား	၅၀၇၇၀၈.၉	၆၂၂၂၈၀.၅	၂၂.၆
၈	ဆောက်လုပ်မှု	၂၀၅၁၅၇၇.၆	၂၁၂၉၃၁၆.၉	၃.၈
၂	<b>ဝန်ဆောင်မှုတန်ဖိုး</b>	<b>၈၀၆၇၁၈၉.၀</b>	<b>၉၁၅၇၉၁၅.၃</b>	<b>၃.၈</b>
၁	ပို့ဆောင်ရေး	၅၈၉၀၉၀၃.၇	၆၄၂၂၆၅၅.၇	၉.၀
၂	ဆက်သွယ်ရေး	၃၉၃၁၆၈.၉	၇၆၄၇၀၂.၀	၉၄.၅
၃	ငွေရေးကြေးရေး	၄၆၈၉၆.၃	၄၈၇၁၂.၈	၃.၉
၄	လူမှုရေးနှင့်စီမံခန့်ခွဲရေး	၈၆၇၃၂၁.၇	၈၉၅၀၇၁.၅	၃.၂
၅	ငှားရမ်းခနှင့်အခြားဝန်ဆောင်မှု	၈၆၈၈၉၉.၂	၁၀၂၆၇၇၃.၃	၁၈.၂
၃	<b>ကုန်သွယ်မှုတန်ဖိုး</b>	<b>၉၀၇၉၀၂၄ ဒသမ ၂</b>	<b>၁၀၀၀၂၆၂၁.၆</b>	<b>၁၀.၂</b>
၄	<b>တစ်မျိုးသားလုံး၏ ပြည်တွင်းအသားတင်ထုတ်လုပ်မှုနှင့်ဝန်ဆောင်မှုတန်ဖိုး</b>	<b>၄၄၇၃၃၂၈၄ ဒသမ ၉</b>	<b>၅၁၂၀၇၅၇၆.၉</b>	<b>၁၄.၅</b>

၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်အတွက် ပိုင်ဆိုင်မှုအခန်းအလိုက်ရင်းနှီးမြှုပ်နှံမှု လျာထားချက်

အ မှတ် စဉ်	အကြောင်းအရာ	၂၀၁၁-၂၀၁၂ (အမျိုးသားစီမံကိန်း)		၂၀၁၂-၂၀၁၃ (အမျိုးသားစီမံကိန်း)	
		တန်ဖိုး (ကျပ်သန်း)	ပါဝင်မှု (ရာခိုင်နှုန်း)	တန်ဖိုး (ကျပ်သန်း)	ပါဝင်မှု (ရာခိုင်နှုန်း)
၁	၂	၃	၄	၅	၆
၁	နိုင်ငံပိုင်	၃၀၃၅၉၅၂. ၀	၂၃. ၅	၄၂၃၈၄၅၁. ၅	၂၇. ၃
၂	သမဝါယမပိုင်	၁၅၀၀. ၇	၀. ၀၁	၁၅၄၆. ၉	၀. ၀၁
၃	ပုဂ္ဂလိကပိုင်	၉၈၇၉၁၂၉. ၁	၇၆. ၅	၁၁၂၆၀၇၁၂. ၁	၇၂. ၇
<b>စုစုပေါင်း</b>		<b>၁၂၉၁၆၅၈၁. ၈</b>	<b>၁၀၀. ၀</b>	<b>၁၅၅၀၀၇၁၀. ၅</b>	<b>၁၀၀. ၀</b>